

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၁-၀၂



ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

-----မြို့/ မြို့နယ်

-----တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄ အရ ကုန်စည်ထုတ်လုပ်သူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူ သို့မဟုတ် ဝန်ဆောင်မှု ဆောင်ရွက်သူအားထုတ်ပေးသည့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်

မှတ်ပုံတင်လက်မှတ်အမှတ်စဉ် -----ရက်စွဲ-----
အခွန်ထမ်းအမည် -----
အခွန်ထမ်းမှတ်ပုံတင်အမှတ်-----
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်/ကုမ္ပဏီမှတ်ပုံတင်အမှတ်-----
လိပ်စာ -----

၁။ အောက်ဖော်ပြပါ ကုန်စည်ထုတ်လုပ်မှု/ ကုန်သွယ်မှု/ ဝန်ဆောင်မှု(များ)ကို ဆောင်ရွက်သူ -----
-----သို့ မှတ်ပုံတင်လက်မှတ်ကို ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၄ အရ ထုတ်ပေးလိုက်သည်-
ထုတ်လုပ်သည့် ကုန်စည်/ ဆောင်ရွက်သည့် ကုန်သွယ်မှု/ ဝန်ဆောင်မှု (များ) -----

၂။ ဤလက်မှတ်သည် အောက်ဖော်ပြပါနေရာ၌ လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်းအတွက်ဖြစ်သည်-
လုပ်ငန်းအဓိကတည်ရှိရာနေရာ -----

လုပ်ငန်းခွဲများ (၂ ခု ထက်ပိုသော လုပ်ငန်းခွဲများအား နောက်ဆက်တွဲဖြင့် ဖော်ပြထားပါသည်။)-
(၁) -----

(၂) -----

၃။ ဤလက်မှတ်သည် ----- ခုနှစ်၊ -----လ၊ -----ရက်နေ့တွင် ကုန်ဆုံးသော နှစ်အထိသာ အတည်ဖြစ်သည်။



ရုံးတံဆိပ်

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
----- ရုံး

ရက်စွဲ၊ -----

ရှင်းလင်းချက်အား ကျောဘက်တွင် အသေးစိတ်ဖော်ပြထားပါသည်။

သတ်မှတ်ချက်များ

- ၁။ ဤမှတ်ပုံတင်လက်မှတ် သို့မဟုတ် လက်မှတ်မိတ္တူများကို လုပ်ငန်းဥပစာအသီးသီးတွင် အများမြင်သာအောင် ချိတ်ဆွဲထားရမည်။
- ၂။ အခွန်ထမ်းအမည်(လုပ်ငန်းအမည်အပါအဝင်)၊ လိပ်စာ၊ လုပ်ငန်းတည်နေရာ သို့မဟုတ် လုပ်ငန်းသဘောသဘာဝ တစ်ခုခု ပြောင်းလဲလျှင် ပြောင်းလဲမှုပြုလုပ်သည့်နေ့မှ (၁၅) ရက်အတွင်း မှတ်ပုံတင် လက်မှတ်နှင့်အတူ တာဝန်ခံအရာရှိထံသို့ အကြောင်းကြားရမည်။
- ၃။ လုပ်ငန်းရပ်စဲလျှင် သို့မဟုတ် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းကြောင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်းမရှိလျှင် ရပ်စဲသည့် နေ့အထိ စည်းကြပ်ရန်ရှိသော ကာလအတွက် ကြေညာလွှာကို မှတ်ပုံတင်လက်မှတ်နှင့်အတူ လုပ်ငန်းရပ်စဲသည့်နေ့မှ (၁၅) ရက်အတွင်း တာဝန်ခံအရာရှိထံသို့ တင်ပြရမည်။
- ၄။ မည်သူမဆို အောက်ပါပျက်ကွက်မှု တစ်ရပ်ရပ်ကိုကျူးလွန်ပါက ပေးဆောင်ရမည့်အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှ သော ဒဏ်ကြေးငွေကိုပေးဆောင်ရမည်-
 - (က) အခွန်ဥပဒေတစ်ရပ်ရပ်နှင့်အညီ မှတ်ပုံတင်ရန်ပျက်ကွက်ခြင်း၊
 - (ခ) ပုဒ်မ ၉၊ ပုဒ်မခွဲ(စ) နှင့် ပုဒ်မခွဲ(ဆ)တို့အရ အခွန်ထမ်းဆိုင်ရာသတင်းအချက်အလက် ပြောင်းလဲမှုကို ညွှန်ကြားရေးမှူးချုပ်သို့ အကြောင်းကြားရန်ပျက်ကွက်ခြင်း၊
 - (ဂ) အခွန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ထမ်းမှတ်ပုံတင်ပယ်ဖျက်ခြင်းကို ဥပဒေနှင့်အညီ လျှောက်ထားရန် ပျက်ကွက်ခြင်း။
- ၅။ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးလျှောက်ထားလိုပါက ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၃၊ စည်းမျဉ်းခွဲ(ခ)အရ မှတ်ပုံတင်လက်မှတ်သက်တမ်း မကုန်ဆုံးမီ တစ်လကြိုတင်၍ တာဝန်ခံအရာရှိထံ လျှောက်ထားရမည်ဖြစ်သည်။

၂-၏ လုပ်ငန်းခွဲများ

[illegible]